

ရှမ်းတောင်သူလယ်သမားများက
ဆန့်ကျင် သည်။


ရွှေခါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် မြန်မာ့ ရေနံနှင့် ဓါတ်ငွေ့ ရောင်းဝယ်ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ မြန်မာအစိုးရမှ တရုတ် ပြည်သူ့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ရောင်းဝယ်မှု အတွက် အမေရိကန်ဒေါ်လာ ၂၉ဘီလီယံရရှိမည်ဖြစ်သည်။

မတရား၊ မမျှတသော လျှော်ကြေး

ပိုက်လိုင်း မဆောက်မီ အစိုးရအရာရှိတို့က လယ်သမားများကို ဆင့်ခေါ်ပြီး မြန်မာလိုရေးထားသော (တချို့မြန်မာစာမဖတ်တတ်ပါ) စာရွက်ပေါ်တွင် လက်မှတ်ထိုးရန်ပြောပါသည်။ ပိုက်လိုင်းဖြတ်သွားမည်ကို လက် ခံ ခိုင်းခြင်းဖြစ်သည်။ လျှော်ကြေးငွေ အကြောင်းညှိနှိုင်း ခွင့်မရှိပါ။ နမ့်ခမ်းတွင် လယ်သမားများက လက် မှတ် ထိုးရန် ငြင်းဆိုသော်လည်း ၎င်းတို့မြေကို သိမ်းမည်သာဖြစ်ကြောင်း ၊ လက်မှတ်မထိုးပါက ဘာမှရ မည်မဟုတ် ဟုဆို သည်။

လျှော်ကြေးငွေမှာလည်းတမြို့နယ်နှင့်တမြို့နယ်များစွာကွာခြားပါသည်။တရုတ်ပြည်တွင် မြင့်မားသော လျှော်ကြေးများပေးသဖြင့် တရုတ်ပြည်နှင့်ကပ်လျက်ရှိသည့် နမ့်ခမ်းမြို့နယ်မှ လယ်သမားများသည် လျှော် ကြေးငွေ သီပေါ ရှိ လယ်သမားများထက် လေးဆပိုရပါသည်။ ပိုက်လိုင်းဖြတ်သွားမည့် နေရာပေ ၁၀၀ အတွင်းရှိ စိုက်ပျိုးမြေအတွက်သာ ရရှိပါသည်။ ပေ ၁၀၀ အတွင်းရှိ ရေစီးရေလာနေရာ၊ ပလပ်မြေတို့ကို မထည့် တွက်ပါ။ လျှော်ကြေးငွေပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်။ လယ်သမားများက အကျင့်ပျက်ဝန်ထမ်းတို့ကို ၁၀ % ပြန်ပေးရပါသည်။

ပိုက်လိုင်းဖြတ်သွားရန်အတွက် သီပေါရှိ တချို့ရွာများမှ အိမ်များ ဖျက်ဆီးခံရပါသည်။ လျှော်ကြေးက အိမ် သစ်ဆောက်ရန် မလုံလောက်ပါ။



သီးနှံပင်များ အတွက် အန္တရာယ်

ပိုက်လိုင်း ပတ်ဝန်းကျင်ပေ ၁၀၀ အပြင်ပရို လယ်ယာမြေများလည်း များစွာထိခိုက်ပါသည်။ တည် ဆောက် စဉ်ကာလက မြေတူးဆက်များ၊ ထရပ်ကားများက သီးနှံပင်များကို ပျက်စီးစေပါသည်။ ကပ်လျက် ရှိသော မြေယာပေါ်လို့ မြေစာများလာပုံပါသည်။ ရေသွယ်မြောင်းများလည်း ပိတ်ဆီးခံရပါသည်။ သီးနှံပင်များ ရေလွှမ်းခံရခြင်း၊ မြောက်သွေ့ခြင်းများ ဖြစ်ရပါသည်။ ဥယျာဉ်ခြံများမှာ ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်နေစဉ် နမ့်တူ မြစ် ကြောင်း ပြောင်းလဲသဖြင့် လုံးဝပျက်စီးသွားရပါသည်။

အယူခံဝင်ရဲသော ရွာသားများကို လျှော်ကြေး အနည်းငယ်ပေးခြင်း၊ ရှိရင်းစွဲ မြေအတိုင်း ပြန်လည် လုပ်ပေးမည်ဟု ကတိပေးခြင်းများရှိခဲ့သည်။ ပိုက်လိုင်း နယ်မြေနှင့်ကပ်လျက်ရှိသော လယ်များမှာကျောက်တုံး ကျောက်ခဲများ လျှောကျသောကြောင့် ထွန်ယက်၍ မရတော့ပေ။



လမ်းပျက်ခြင်း၊ မလုံခြုံခြင်း

ပိုက်လိုင်းဆောက်လုပ်နေစဉ်ကာလအတွင်း လေးလံသော ထရပ်ကားများ၊ စက်ယန္တယားကြီးများ အမြဲ မပြတ် သွားနေသောကြောင့် လမ်းများ များစွာ ပျက်စီးရသည် ။ တချို့နေရာများတွင် ဒေသတွင်း ဖြတ်သန်း သွားလာ၍ မရနိုင်တော့ပေ။ ဤထရပ်ကားများတိုက်မှု အများအပြားရှိခဲ့သည်။ အသက် ၁၂နှစ်ရှိကျောင်းသား လေးတယောက် ဆောက်လုပ်ရေး ထရပ်ကားတိုက်၍ ၂၀၁၂ ခုဇန်နဝါရီလ ၁၂ တွင်သေ ဆုံးရသည်။



အိမ်သုံးရေ ပြတ်လပ်ခြင်း

ရွှေလီ မြစ်ကြမ်းပြင်ကို ပိုင်းလိုင်းဖြတ်သန်းရန် တူးစဉ် ရေများခမ်းခြောက်စေရန် ရေကို အဆက်မပြတ် စုတ်ထုတ်ရသည်။ ထို့ကြောင့် အနီးရှိ နောင်ခမ်းရွာမှ ရေတွင်းများ ခမ်းခြောက်သွားသည်။ ရာနှင့်ချီ သော လူများ၍ အခက်အခဲ ဖြစ်ရသည်။



နမ့်ခမ်းတောင်ပိုင်းရှိ မိုင်းစီးတွင် ပိုက်လိုင်းသည်မြို့ အထက်ပိုင်းမှ တောင်ပေါ်ကို ဖြတ်သွားသဖြင့် မြို့ ရေပေးရေး လမ်းကြောင်းကို ဖြတ်သွားသည်။ မိသားစု ၄၀၀ ရေအကြပ်အတည်းကြုံရသည်။



ဒေသမြေများ အန္တရာယ်ပေးတတ်ပုံကို မသိခြင်း

တရုတ်အင်ဂျင်နီယာများသည် ဒေသမြေများက ပိုက်လိုင်းများကို အန္တရာယ် ကျရောက်တတ်ပုံ မသိကျိုး ကျံ ပြုသည်။ နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာအနီး ရွှံ့နွံဒေသကို ဖြတ်၍ ပိုက်လိုင်းမြှုပ်ခဲ့သည်။ လအနည်း ငယ်ကြာသောအခါ ပိုက်လိုင်းသည် နံးမြေပေါ်သို့ ပြန်ပေါ်လာခဲ့သည်။



သီပေါဒေသ ဘော်ကြိုသည် ဆားချက်လုပ်ငန်းကြောင့်လူသိများသည်။ ဒေသခံများက ပိုက်လိုင်းများ သည် မြေအောက်ရှိ ဆားဓါတ်တို့ကြောင့် တိုက်စားပေါက်ပြဲ မည်ကို စိုးရိမ်ကြသည်။ ၂၀၁၂ ခု ဒီဇင်ဘာတွင် လယ်သမား ရာပေါင်းများစွာနှင့် လွှတ်တော်အမတ်များ၊ သံဃာများသည် ပိုက်လိုင်းပေါက်ကွဲမှု ဘေးမှ ကာကွယ် ပေးရန် ဘော်ကြို ဘုရားတွင် ဆုတောင်းပွဲကျင်းပကြသည်။



လုံခြုံရေးတပ်များတိုးလာခြင်း

နမ့်တူး၊ နမ့်ခမ်း အကြား တောင်ထူထပ်ရာ ဒေသတွင် ရှိသော ကချင်၊ ပလောင်၊ ရှမ်းတော်လှန်ရေး အဖွဲ့များလှုပ်ရှားရာသို့ မြန်မာစစ်တပ်နှင့် အစိုးရ ပြည်သူ့စစ်များက တရုတ်အလုပ်သမားများကို လုံခြုံရေး ယူပေးနေရသည်။ တိုက်ပွဲများ လူအခွင့်အရေးချိုးဖောက်မှုများ၊ အဓမ္မစေခိုင်းမှုများကြောင့် ရွာသားများ ထွက် ပြေးကြရသည်။ ရာနှင့် ချီ သော လူထုမှာ နမ့်ခမ်းမြို့တွင် ခိုလှုံနေရသည်။


ရေနံနှင့် ဓါတ်ငွေ့ စီးဆင်းလာပါက ပိုက်လိုင်းလုံခြုံရေး စစ်အင်အားများတိုး လာမည်နှင့်အမျှ လိင်ပိုင်း ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာမည်ကို ရွာသားများက စိုးရိမ်ကြသည်။ " ပိုက်လိုင်းစောင့် စစ်သားတွေ တိုးလာရင် ကျမသမီးတွေ မုဒိမ်းကျင့်ခံရမှာ စိုးရိမ်တယ်။" ဟု သီပေါမှ အမျိုးသမီးတဦးက ပြော သည်။

တည်ဆောက်ပုံ ညံ့ဖျင်းမှု

"ပိုက်လိုင်းတွေမှာရှိတဲ့ အပေါက်တွေကို ရော်ဘာတွေနဲ့ ဖိတယ်၊ ဘီးပေါက်ကို ဖိသလိုဘဲ။"

ပိုက်လိုင်းတွေ မြေမချမှီ အပေါက်တွေရှိနေသည်ကို ဒေသခံ ရွာသားများ ကတွေ့သည်။ တရုတ်အလုပ် သမားတွေက ထိုအပေါက်များကို ပိတ်ဆို့ရန်

ရော်ဘာ အဆို့များသုံးသည်။ ဘီးပေါက်ဖိ သကဲ့သို့ ဖြစ်သည်။ ပိုက်များမြေချ ပြီးသောအခါတွင်လည်းအပေါက်များတွေ့ရသဖြင့် ပြန်ဖော်ခါအထက်ပါအတိုင်း ရော်ဘာသုံး၍ ပိတ်သည်။ တချို့နေရာများတွင် ပိုက်လိုင်း အဆက်များကို ဂဟေကောင်းစွာ မဆက်မိသောကြောင့် ယိုစိမ့်မှုများ ဖြစ်သည်။



ယိုစိမ့်မှုနှင့် ပေါက်ကွဲမှုအတွက် စိုးရိမ်ခြင်း

သူတို့၏ အိမ်အနီးတွင် ကုဗ ဘီလီယံချီ ဖြတ်သွားမည့် ဓါတ်ငွေ့နှင့်ရေနံ ပိုက်လိုင်းဖြတ် သွားမည့်အ ကြောင်း အထူးသဖြင့် ဒေသရှိ လူထုကို အန္တရာယ် အကြောင်းသတင်းအချက်အလက်ဘာမှ ကြိုတင် မပေး ထားချေ။ ပိုက်လိုင်းကို မြှုပ်ရာတွင် မြေအောက်အနက်မှာ မတူညီပေ။ တချို့နေရာများတွင် ပေအ နည်း ငယ် သာ နက်သည်။ ထိုပိုက်လိုင်းတို့သည် ရွာအနီးတွင်၎င်း၊ တချို့နေရာ တွင် ရွာထဲဖြတ်၍ သွားသည်။

လယ်သမားတို့သည် ရိတ်သိမ်းပြီးကြသောအခါ ရိုးပြတ်တို့ကို မီးရှို့လေ့ရှိကြ သည်။ ယခုအခါပိုက်လိုင်း နားတွင် မီးမရှိပုံကြတော့ပေ။



မြန်မာပြည် တောင်ပိုင်း ကန်ဘောက်မှ ဖမ်းဆီး ဆက်သွယ်ထားသော ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ နေပုံ၊ ဖေဖဝါရီ - ၂၀၀၆ ၊

ရွှေ ဓါတ်ငွေ့နှင့် ရေနံ ပိုက်လိုင်း များကလည်း ကျွန်တော်တို့ အတွက် အကျိုးမရှိပါ။ ဤပိုက်လိုင်းများ ကျွန်တော်တို့ မြေ ၊ ရေစီးရေလာ၊ လူနေမှုဘဝတွေကို ဖျက်ဆီးသည်။ ယိုစိမ့်ပြီး အဆိပ်သင့်မှာ၎င်း၊ ပေါက်ကွဲ မည်ကိုသော် ၎င်း အမြဲပူပန်နေကြရသည်။ ဤ စီမံကိန်းအတွက် ကျွန်ုပ်တို့၏ ဘိုးဘွားပိုင်မြေတို့ကို မြန်မာ အစိုးရက တရုတ်တို့ထံရောင်းရန် အခွင့်အရေး မရှိပေ။ ကျွန်ုပ်တို့ မြောက်ပိုင်းရှမ်း လယ်သမားကော်မီတီ အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။

- ကျွန်ုပ်တို့ လယ်မြေအတွင်း ပိုက်လိုင်းများ ဖြတ်သန်းရန် ခွင့်မပြု။
- ပိုက်လိုင်းကို ဖယ်ထုတ်ပြီး ကျွန်ုပ်တို့မြေယာကို မူရင်းအတိုင်းထိမ်းသိမ်းပေးရမည်။

မြောက်ပိုင်းရှမ်းလယ်သမား ကော်မီတီကို လယ်သမားများ ဘဝရှင်သန်ကာကွယ်ရေးနှင့် လယ်ယာမြေ တည်တန့် ရေးအတွက် ၂၀၁၂ ခု ဂျွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ရှမ်းပြည်နယ်ရှိ နမ့်ခမ်း၊ နမ့်တူ၊ သီပေါ ၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် ခုနစ်မြို့နယ်မှ အဖွဲ့ဝင် ၁၀၀၀၀ ကျော်ရှိသည်။